

တၢ်မၤစၢၤတၢ်ဖံးတၢ်မၤတဖၣ်လၢပုၤ ဘၣ်ကီဘၣ်ခဲသ့ၣ်ခွဲသးပုၤတဖၣ်အဂီၢ် (SORP)



မတၢ်လဲၣ်

ပုၤဘၣ်ကီဘၣ်ခဲတဖၣ်လၢအသးနံၣ်၆၀ဒီးပုၤန့ၣ်ဒီး
တဖၣ်လၢအိၣ်ဆိး ဖဲန့ၣ်ယုယိးကီၢ်စဲၣ်



မန့ၣ်လဲၣ်

ဟ့ၣ်တၢ်မၤစၢၤလၢ ကဒီးန့ၣ် တၢ်အခွဲးဆူတၢ်မၤစၢၤတၢ်
ဖံးတၢ်မၤတဖၣ် ဖဲအိးနဲဒၣ်ကီၢ်ရ့ၣ်အပူၤ
- မၤလိၣ်န့ၣ်တၢ်ဘၣ်ဃး နတၢ် အတၢ်ဃုထၢတဖၣ်
- ဒီးန့ၣ်တၢ်မၤစၢၤလၢကမၤပဲၤ လိာ်မၤပဲၤတဖၣ်
- ဃုထံၣ်သ့ၣ်ညါ တၢ်ဟ့ၣ်မၤစၢၤလီၤ
တၢ်တဖၣ် ခီဖျိတၢ်ဆုၤခီတဖၣ်



ဒ်လဲၣ်

ရဲၣ်လီၤကျဲၤလီၤ တၢ်သ့ၣ်ဆၢဖးကတီၢ်တခါ ဖဲ the
Center ဒ်သိးကသမံသမိးကွၢ် တၢ်ကြၢးဝဲဘၣ်ဝဲဒီးတၢ်
ဃုထၢအဂီၢ်

တၢ်ဆဲးကျိး
Dona Kishimoto
738-1083 (315)
donak@thecenterutica.org

ပဟ့ၣ်လီၤမၤစၢၤန့ၣ်တၢ်တၢ်ဆိၣ်ထွဲမၤစၢၤဒ်သိးကမၤလီၤတၢ်ပပုၤစူးကါတၢ်ဖိတဖၣ်ကဒီးန့ၣ်တၢ်အခွဲးဆူတၢ်ဟ့ၣ်မၤစၢၤလီၤတၢ်တဖၣ်လၢအဝဲ
သ့ၣ်လိၣ်ဘၣ်လၢကဘိၣ်ထီၣ်ညိထီၣ်လၢပပုၤတၢ်အပူၤ, သ့ၣ်ညါလၢပုၤကိးဂၤဒဲးအတၢ်လိၣ်ဘၣ်တဖၣ်န့ၣ်လီၤဆိအဃိလီၤ.